



က

ပြောစကားအားယဉ်ကျေးစွာပြောဆို

ယဉ်ကျေးစွာ

ယဉ်ကျေးစွာ

ယဉ်ကျေးစွာ

ယဉ်ကျေးစွာ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

ပြောစကားအားယဉ်ကျေးစွာ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

ပြောစကား

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

ပြောစကားအားယဉ်ကျေးစွာ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အစောဆုံးအထိ

အိန္ဒိယသမိုင်း

1253627888

[illegible]

புத்தகத்தினை விவரிக்கிறது :

စာအုပ်အား အကျဉ်းချုပ်ဖော်ပြရန်

အညွှန်းစာတမ်း

ဒီပိနီယာစာစောင်

၁၅၆၂ နှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၈ ရက်၊

[illegible]

ကောသလ
ဗျာကဇိန်

6253/25525252 2 6253 2

တစ်သိန်းတစ်ရာတစ်ရာတစ်ရာ

311611-09252017-000000

23 24 25

[Faint handwritten notes and markings are visible at the bottom of the page.]

१३

[Faint handwritten notes at the bottom of the page]

အလယ်ကုန်း

ਅੰਤਰ੍ਯੋਗਸ਼੍ਰਾਵਣੇਤਯਤ੍ ॥

၂၃၆၆ နတ်ပြေစံရွာ ၆၂၅၆၂

ပြည်မြို့စံသောအခါ၌

အလှူဒါန

2

ငါ့အဖေအမိတို့

ဒီကဗျာကလေးကလေးပေးပို့လောက်စား

၈၁၂၃၄၅၆၇

ပြာသာဒ်သို့ပြန်လေရာ၌ ၁၆

21592

53129

212

1919

212

१२७६६६

၈၈

॥ श्रीगणेशाय नमः ॥

အနာဂတ် ၁၃

॥ १ ॥

၁၈၈၆

1125

MISSISSIPPI

...
...

6823 23 1 1 1 1 1 1 1 1

၆၆၈၂၅၇၃၆၆၈၂၅၇၃

๓๑๕๕

॥
ॐ नमो भगवते वासुदेवाय ॥

6

...
...

செய்யுத்களின்

အံ့နော်ရံ

ပြောရာကစ၍

တစ်ခါလည်း

သောတာပန်တို့

တို့၏လောက

သို့သွား

သောတာပန်

တို့၏လောက

တစ်ခါလည်း

သောတာပန်တို့

တို့၏လောက

သို့သွား

သောတာပန်

တို့၏လောက

တစ်ခါလည်း

သောတာပန်တို့

တို့၏လောက

သို့သွား

သောတာပန်

တို့၏လောက

တစ်ခါလည်း

သောတာပန်တို့

တို့၏လောက

သို့သွား

သောတာပန်

တို့၏လောက

တစ်ခါလည်း

သောတာပန်တို့

တို့၏လောက

သို့သွား

သောတာပန်

တို့၏လောက

တစ်ခါလည်း

သောတာပန်တို့

တို့၏လောက

သို့သွား

သောတာပန်



(Faint handwritten Burmese script)